



Sä bawng kaw saite Pa Mang

ဆူတစ်ပါးအပေါ် ကူညီပေးတတ်သော ပါးမန်






Jangni-a angreng he ngai pi
saite Pa Mang lä Buisaw tea
älo düng he thang kölawng
tho dy ti.

ဟိုးရှေးရှေးတုန်းက ပါးမန်ဆိုတဲ့လူကလေးဟာ ချမ်းသာချင်လို့နတ်
ဆရာကိုအကြံတောင်းဖို့ ခရီးထွက်လာတယ်။



Lolang byng-a suirui aemang
saite Tärang hai aeting kha
Pa Mang ma sö te phüng-a
Tärang ma suirui py pa ti.

လမ်းတစ်ဝက်ရောက်တော့ ရွှေကြိုးကွင်းမိနေတဲ့
တောကြက်တစ်ကောင်က ပါးမန်ကို အကူအညီတောင်းတယ်တဲ့။
ပါးမန်က လွတ်ပေးတော့ ကျေးဇူးတင်ပြီးရွှေကြိုးပေးလိုက်သတဲ့။



Pa Mang lä ly be kha tanae-
ta aehae ea tingtä-ü ma äma
te üng suibying la ja la näkha
napa. vdkufow

ပါးမန်က ခရီးဆက်ပြန်ပြီး တောင်ကုန်းမှာ ခဏနားတော့
ခြံအုံက သူ့အပေါ်မှာ စိုက်ထားတဲ့ ရွှေချောင်းကို ဖယ်ပေးရန်
အကူအညီတောင်းလိုက်ပြန်တယ်။




Pa Mang ma suibying la ja pa
te phüng-a kawng phi te hai
suibying py raw pa be dy ti.

ပါးမန်ကကူညီဖယ်ရှားပေးလိုက်တော့ ခြအံ့ကကျေးဇူးတင်ပြီး
အဲဒီရွှေချောင်းကို ပေးလိုက်ပြန်သတဲ့။




Pa Mang kho lawng tho te
tävwaw kung-a tyng kha
Sätang tea hamangrei-a
mäkae jo näkha mä kai pa dy.

ပါးမန်က ခရီးဆက်ပြန်ပြီး မြစ်ချောင်းဝကို ရောက်တော့
မိချောင်းကို တဖက်ကမ်းကူးဖို့ အကူအညီတောင်းလေတော့တယ်။




Sätang ma lä kai angkeng-a
awng saite änai sy mang re
näkha thui pa.

မိကျောင်းကလည်း ကျွန်ုပ်ကျောကုန်းမှာရှိတဲ့အနာကို
အရင်ခွဲပေးပါလို့ ပြောပြန်တယ်။




Pa Mang ma Sätang angkeng
üng änai sy pa ela kjocing
aeke thopu pa be vi ti.

ပါးမန်က မိကျောင်းရဲ့အနာကို ခွဲပေးတော့
ကျောက်စိမ်းတုံးတစ်တုံးထွက်လာတယ်တဲ့။




Honi kjocing Sätang tähang
py pa elä Pa Mang tähang py
pa haile vi ti.

မိကျောင်းကြီးကို ကျောက်စိမ်းတုံးပြန်ပေးတော့
မိကျောင်းကငြင်းပြီး ပါးမန်ကို ပြန်ပေးလိုက်သတဲ့။



Tukha Pa Mang lä Buisaw tea
tyng y tea ma suirui, suibying,
kjocing na dang kha vang-a
vawi haile dy ti.

ဒီလိုနဲ့ ပါးမန်က နတ်ဆရာထံမရောက်ခင်ဘဲ သူတစ်ပါးကို
ကူညီတတ်တာကြောင့် ရွှေကြိုး၊ ရွှေချောင်း၊ ကျောက်စိမ်းများရပြီး
ရွာပြန်လာပါတော့တယ်။



Suirui, suibying hai, kjocing na
jaw kha Pa Mang lä angreng
phung te hai anghaw tho kha
awng pa vi dy ti ä.

အဲဒီ ရွှေကြိုး၊ ရွှေချောင်း၊ ကျောက်စိမ်းများကို ရောင်းပြီး
ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားပါတော့တယ်။



လေမီ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

